

②表示同情或惊叹： ဖြစ်ခဲ့ပြန်လေ ~ ။ 唉，怎么落到这个地步！ / ရက်စက်ဘိ ~ ။ 真残忍！

ခြင်းကတုတ် နှ၊ <khyin: g- dout> 用篓装满稻草做成的掩体

ခြင်းကြား နှ၊ <khyin: gya:> 大眼筐： ~ ကြီးနဲ့ရေကိုယူအိုးတူ လို့ပိုနိုင်ရိုးလား။ 用大眼箩筐打水怎么能象水罐子一样盛到水呢？喻：别不自量力跟人去比。

...ခြင်းကြီးမက... ဝါ <khyin: kyi: m-ka'> 前后加上相同的形容词或动词表示“极其……”： ယျော်ခြင်းကြီးမကယျော်ကြသည်။ 极为高兴。 / မှားခြင်းကြီးမကမှားသည်။ 大错特错。 / ဝိုခြင်းကြီးမကဝိုသည်။ 大哭不已。

ခြင်းခတ် ကါ <khyin: khat> 踢藤球

ခြင်းခြင်း ကဝါ <khyin: gyin:> 红彤彤，红艳艳： ~ နီသော သွေး 鲜红色的血

ခြင်းခြင်းချက်ချက် ကဝါ <khyin: gyin: khyet khyet> 红艳艳，红彤彤

ခြင်းခြင်းမဲ့မဲ့ ကဝါ <khyin: gyin: mwe: mwe:> 暗红色的

ခြင်းခြင်းရဲရဲ ကဝါ <khyin: gyin: ye: ye:> 鲜红地： နေဝန်း ထွက်ပေါ်လာသောအခါကောင်းကင်သည် ~ ရှိသည်။ 太阳升起，红霞满天。

ခြင်းငှာ ဝါ <khyin: hnga> 用于动词后表示“为了……”： အားလုံးသိစေ ~ ကျွန်တော်အနည်းငယ်ရှင်းပြပါအံ့။ 为了使大家明白，我简单解释一下。

ခြင်းတ နှ၊ <khyin: ta'> 事情经过，事实

ခြင်းတောင်း နှ၊ <khyin: taun:> 细竹篮

ခြင်းပေါင်းကား နှ၊ <khyin: paun: ka:> 大的粗篓子

...ခြင်းမက... ဝါ <gyin: m- ka'> 极其(用于两个相同的动词中间)(参看 ခြင်းကြီးမက条)： ဝမ်းနည်း ~ ဝမ်းနည်းမိသည်။ 悲痛欲绝。 / စိတ်ထိခိုက် ~ ထိခိုက်လျက်ရှိသည်။ 极为伤心。

...ခြင်းမလှ... ဝါ <gyin: m- hla' /khyin: m-hla'> 完全... (用于两个相同的动词中间，表示坏的结果)： ဂျပိုးတေ လေကလေးပမာပျက်စီး ~ ပျက်စီးစပြုလေပြီ။ 开始堕落得像个小孩一样了。 / ထိုယောက်ျားကြီးမှာပျောက် ~ ပျောက်သွားလေသည်။ 那男人消失得无影无踪。

...ခြင်း...ယင် ဝါ <gyin... yin> (口)中间加上两个相同的动词，表示“...的话就...”的意思： ဝယ်ခြင်းဝယ်ယင်အကောင်း စားဝယ်ပါ။ 要买就买好的吧！ / ပေးခြင်းပေးယင်ခင်ဗျားကို ပေးမယ်။ (这东西)要给人的话就给你。

ခြင်းယင် နှ၊ <khyin: yin> 踢藤球表演

ခြင်းရာ နှ၊ <khyin: ya> (合)事情，事实： အကြောင်း ~ 事情经过，事实真像

ခြင်းခိုင်ခတ် ကါ <khyin: yain khat> 集体踢藤球。(可多至 10人)

ခြင်းလုံး နှ၊ <khyin: lon:> ①藤球 ②圆筒状篓

ခြင်းလုံးခတ် ကါ <khyin: lon: khat> 踢藤球

ခြင်းလင်း ဝါ <khyin: lin:> (合) ①带有红色： နှုတ်သီး ~ 鲜红的鸟嘴 ②嫩，幼小： သားပျို ~ 幼儿

ခြင်းလင်းဖူးလွေး ကဝါ <khyin: lin: phwei: lwei:> 大量地

ခြင်းလျောင်း <khyin: lyaun:> 长形篓

...ခြင်း...လျှင် ဝါ <gyin: hlin> (文) = ...ခြင်း...ယင်

ခြင်းအလိုငှာ သါ <khyin: a-lo' hnga/ gyin: a- lo' hnga> = ခြင်းငှာ

ခြင်းအားဖြင့် သါ <khyin: a: phyin'> 联接两个动词或分句，表示“通过……”： ဒီတကြိမ်လာရောက်လည်ပတ်ကြည့်ရှု ~ ကျနော်တို့အချင်းချင်းပိုပြီးနားလည်လာကြတယ်။ 通过这次访问更增进了我们之间的相互了解。

ခြောင်း ကါ <khyaun:> 弥漫，笼罩

ခြောင်းကနဲ ကဝါ <khyaun: k- ne:> 突然(生气、冒烟等)： ဒေါသ ~ ထွက်လာသည်။ 突然大发雷霆，勃然大怒。

ခြောင်းခြောင်း ကဝါ <khyaun: gyaun:> (烟雾，气体)滚滚： (怒气)冲冲： ဒေါသ ~ ထွက်သည်။ 怒气冲冲。 / အငွေ ~ ထသည်။ 热气腾腾。

ခြစ် I ကါ <khyiti> 划，刻，刮，擦： ကညစ်နှင့်ပေမှာ ~ သည်။ 用铁笔在棕榈叶上刻写文字。 / ~ ပြီးသားစာစီစာကုံးများ ကိုဆရာကပြန်ပေးသည်။ 老师把改过的作文本发给学生。 / မီး ~ လိုက်သည်။ 把火柴划着了。 / သခွားသီးကိုခြစ်ဖြင့် ~ သည်။ 用礮床儿擦黄瓜丝。 II နှ၊ <gyit> 礮床儿、刮刀： အုန်း ~ 擦椰丝的礮床儿。

ခြစ်ကုတ် ကါ <khyit kout> ①抓：(喻)使劲： ဦးနှောက်ကို ~ ပြီးအသုံးပြုသည်။ 绞尽脑汁。 ②节俭： ငွေကို ~ ပြီးသုံးစွဲသည်။ 用钱很节省。

ခြစ်ခြစ်ကုတ်ကုတ် ကဝါ <khyit khyit kout kout> = ခြစ်ခြစ် ခြတ်ခြတ်

ခြစ်ခြစ်ခြတ်ခြတ် ကဝါ <khyit khyit khout khout> ①节俭： တအိမ်သားလုံး ~ သုံးစွဲနေထိုင်ကြသည်။ 全家生活很节俭。 ②牢牢地，牢固地： ~ ဆုပ်ကိုင်ထားသည်။ 牢牢地握住。

ခြစ်ခြတ် ကါ <khyit khyout> ①使劲： ခြေကြွေကို ~ ရှုပေးလိုက်ရသည်။ 好不容易才付出了请医生的出诊费。 / သူ့ အသံကို ~ ညှစ်ထုတ်ကာအော်လိုက်သည်။ 他使尽全身气力喊叫起来。 ②想尽办法搜取 ③擦，刮： ~ ဆေးလျှော်သည်။ 擦洗干净。

ခြစ်သား နှ၊ <khyit tha:> 刨，刨刀

ခြည်း ကါ <khyi:> (古) ①苗条，纤细，婀娜 ②(声音)悦耳，清脆，柔和

ခြည်းခြည်း ကဝါ <khyi: gyi:> ①苗条地，柔弱地 ②悦耳地 ③光彩夺目，色彩鲜艳，灿烂

ခြည်းခြည်းချက်ချက် ကဝါ <khyi: gyi: khyet khyet> 苗条，纤弱，婀娜多姿